

အဖွေအဆင် နဲ့ <a-phu' a-hsit> ①木节,竹节,骨节,结节  
②(喻)难解的词句,难点  
အဖွေအက် နဲ့ <a-phu' a-tet> 疣,疙瘩  
အဖွေအထိ နဲ့ <a-phu' a-htit> ①疖,疙瘩 ②坎坷不平,  
不通顺: လင်ကာ ~ တွေ့သိပ်များထည်။ 道路坎坷不平。/ များ  
အောက်မှာ ~ တွေ့နဲ့ 席下不平硌人。③不流利,不顺利:  
တရုတ်စကားကို ~ မရှိပြုဘတ်၏။ 中国话讲得很流利。  
/ ဆက်ဆံရေးတွင် ~ များပေါ်လာ၏။ 在交往中出现了  
波折。  
အဖွေအပို့ နဲ့ <a-phu' a-pein> 疙瘩,丘疹: ခြင်ကိုကြုံ ~  
တွေ့ထောက်သည်။ 蚊子叮后起疙瘩。/ ဆေးမထည်၍ ~ များ  
ပေါက်၏။ 药物反应起疙瘩。  
အဖွေအဇ္ဇား နဲ့ <a-phu' a-yaun> 肿胀  
အဖူး နဲ့ <a-phu:> ①花苞,花蕾,蓓蕾: ~ ကူး【植】芽接  
②疖子,脓疮: ~ ထည်။ 含苞;长出丘疹。/ ~ ပေါက်  
သည်။ 起疮,起泡;长出丘疹。  
အဖူးအညွှဲး နဲ့ <a-phu: a-nyun> 蓓蕾  
အဖူးအတော် နဲ့ <a-phu: a-tet> = အဖွေအက်  
အဖူးအမြင် နဲ့ <a-phu: a-myin> 朝拜,朝觐,瞻仰  
အဖူးအမြော် နဲ့ <a-phu: a-myaw> 朝拜,朝圣,瞻仰  
အဖူးအဇ္ဇား နဲ့ <a-phu: a-yaun> 肿胀  
အဖေး နဲ့ <a-phei> 父亲  
အဖေး နဲ့ <a-phei:> ①痂 ②皮肤上的干皮  
အဖေးအဖေး နဲ့ <a-phei: a-phaw> (古)伙伴;伴侣;互相  
帮助的朋友  
အဖေးအမာ နဲ့ <a-phei: a-ma:> 帮助,扶助  
အဖော် နဲ့ <a-phaw> ①同伴,伙伴 ②旅伴,同路人,同行  
人 ③助手 ④患难之交 ⑤(喻)和人作伴之物  
အဖောက် နဲ့ <a-phaw kwe:> 散伙  
အဖော်ချင်း နဲ့ <a-phaw gyin:> 伙伴  
အဖော်စတ် ကဲ <a-phaw sat> 约人作伴: မြတ်သွားဘို့ဘွှန်တယ်  
ကိုယာပြီး ~ တယ်။ 他约我作伴进城。  
အဖော်ညီ ကဲ <a-phaw hnyi> = အဖော်ဝို့  
အဖော်ပြု ကဲ <a-phaw pyu> 把……当伙伴: စာအုပ်ကို ~  
သည်။ 把书当作他的伙伴。  
အဖော်မီး ကဲ <a-phaw me> 孤独,孤单  
အဖော်ရ ကဲ <a-phaw ya> ①帮助 ②结为伙伴: လမ်းချုပ်  
တွင် ~ ရှိသွားကြသည်။ 在旅途上结成伙伴。  
အဖော်လွှာပ် ကဲ <a-phaw lout> 把……当成伙伴: ရုပ်မြင်သံ  
ကြားကိုပဲ ~ နေရတာပဲ။ 只能与电视为伴。  
အဖော်သယဲ နဲ့ <a-phaw th-he:> 伙伴  
အဖော်အပေါင်း နဲ့ <a-phaw a-paun:> 伙伴,同伙  
အဖော်အက် နဲ့ <a-phaw a-phet> 伙友,伙伴  
အဖော်အလွှား နဲ့ <a-phaw a-hlaw> ①助手 ②患难之交

အဖော်အသင်း နဲ့ <a-phaw a-thin:> 伙计,同伙  
အဖော် နဲ့ <a-phaw:> (手、脚等)膀胱: ~ ရောဂါ 浮肿,  
膀胱  
အဖော်အဇ္ဇား နဲ့ <a-phaw: a-yaun> 浮肿,膀胱  
အဖို့ I နဲ့ <a-pho'> 分得的部分,份儿: ကိုယ် ~ ကိုယ်ယူ  
ပါ။ 各自拿自己的份儿。/ ဤရုပ်ပိဿာတဲ့ဆယ်သိန်းရင်း  
ကိုင် ~ ဖြစ်သည်။ 这五十斤麦子是会计的份儿。 II ဥ  
<a-pho'> 为……,对……说来: ကော်များ: ~ ရောက္ခာကိုတာ  
ကန်ဆောက်လပ်ပေးသည်။ 给孩子们建了一个游泳池。/ သူ။  
~ အကျိုးနှိုးသောအလုပ်ဖြစ်သည်။ 对他说来是件有益的工作。  
အဖို့ပါ ကဲ <a-pho' pa> (迷信)命中注定该死: ရောစ်သွေး  
~ လာသည်။ 命中注定该溺死。  
အဖိုးဘာဂါ နဲ့ <a-pho' ba ga:> 份儿: သူခဲ့ဝေးသော ~ ကိုယူ  
ခေါ်။ 不拿他分给的份儿。  
အဖိုး နဲ့ <a-pho> ①雄性,阳性 ②没有生殖能力的人,  
男性或女性分别称为: ယောက်း ~ မိန်းမ ~ ③不结  
果实的植物 ④(与阴相对的)阳: ~ အမ 阴阳  
အဖိုးတိုး နဲ့ <a-pho zun:> 【物】正极,阳极  
အဖိုးတိုင်း နဲ့ <a-pho dain:> 【物】阳极  
အဖိုးဓာတ်လျှပ်စစ်တိုင်း နဲ့ <a-pho dat hlyat sit tain:> 【物】  
阳电极  
အဖိုးပင် နဲ့ <a-pho bin:> 雄株,不结果实的植物  
အဖိုးပန်း နဲ့ <a-pho ban:> ①雄花 ②不结实的花  
အဖိုးပိုင်း နဲ့ <a-pho bwin:> = အဖိုးပန်း  
အဖိုး နဲ့ <a-pho:> 价格,价钱,价值: ~ ကြီးသည်။ 价格  
昂贵。/ ~ ချို့သည်။ 便宜。/ ~ နှုန်း 价格 / ~ ဖြတ်သည်။  
估价。/ ~ ရွေ့သည်။ 减价。  
အဖိုးစားနား နဲ့ <a-pho: sa: na:> = အဖိုး  
အဖိုးတန်း I ကဲ <a-pho: tan> 值钱,宝贵,珍贵: ~ သော  
ပွဲည်: 值钱的东西,贵重物品 II စော့ <a-pho: dan>  
①值钱的 ②宝贵的,贵重的  
အဖိုးထိုက် စော့ <a-pho: htai> 值钱,宝贵,珍贵  
အဖိုးနည်းဝန်ပါ I ကဲ <a-pho: ne: wun pa> 物美价廉 II  
နဲ့ <a-pho: ne: wun ba> 价廉物美的东西  
အဖိုးသားနား နဲ့ <a-pho: tha: na:> = အဖိုး  
အဖိုးအခ နဲ့ <a-pho: a-kha:> 工钱,价值,价钱  
အပို့ ကဲ <a-phon bon> 各种各样,种种  
အပိုးအလိုင်း ကဲ <a-phon bon a-lili> 各种,种种  
အဖိုး နဲ့ <a-phon:> ①盖儿,复盖物 ②封面,封皮: ~  
ပန်းချို့ 封面画  
အဖိုးအပို့ နဲ့ <a-phon: a-peit> 盖儿,复盖物  
အဖိုးအလုံး နဲ့ <a-phon: a-lon:> 稻穗上新生长出的稻粒  
儿